

## ပုဂံခေတ်ထိုး အိမ်နီးချင်းနှင့်များ၏ ခေတ်ပြုင်ကမည်းစာပေများ

ကျော်ဦးလွင်\*

### စာတမ်းအကျဉ်း

မြန်မာနိုင်ငံ၏ အစောင့်ငါး ကမ္မည်းစာပေများကို လေ့လာလျှင် အိမ်နီးချင်းနှင့်များ၏ ကမ္မည်းစာပေများကို ချိန်ထားရှုမရပါ။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ထွန်းကားခဲ့သော အကွဲရာများ၊ ဘာသာများ ဖြစ်သည့် ပါဋ္ဌာ၊ သဏ္ဌာန် ဂုပ္ပတ၊ ကအံ့၊ ဗြာဗြို့စသော အိန္ဒိယအကွဲရာများမှာ မြန်မာအကွဲရာ ပေါ်ပေါက် လာစေရန်သာမက မြန်မာအကွဲရာ၏ အော်အစဟု ဆိုနိုင်သော မွန်အကွဲရာ၊ ပျူးအကွဲရာ၊ ရက္ခဝဏ္ဏအကွဲရာများ ပေါ်ပေါက်လာစေရန် အတွက်လည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်ပြီး အိန္ဒိယအကွဲရာများသည် ဖော်ပြပါ မွန်၊ ပျူးရခိုင်အကွဲရာများ၏ မိခင်အကွဲရာများ ဟုဆိုလည်း မမှားပါ။ အိန္ဒိယအကွဲရာ များသည် မြန်မာအကွဲရာ ပေါ်ပေါက်ရေးအတွက် အရေးကြီးသကဲ့သို့ မွန် အကွဲရာ နှင့် မွန်ဘာသာ၏ မြန်မာအကွဲရာနှင့် မြန်မာစာပေအပေါ် လွမ်းမိုးနှု သည်လည်း အရေးပါ ပါသည်။ မြန်မာအကွဲရာသည် မွန်အကွဲရာကို အခြေခံ၍ တိုတွင်ခဲ့သဖြင့် မွန်ကျောက်စာ အပါအဝင် မွန်ကမ္မည်းစာပေများ၊ မွန်နှင့် ဆက်စပ်နေသည့် မွန်စမာ ကမ္မည်းစာပေများ၊ အလားတူ ပုဂံခေတ်ကာလ ရေးထိုးခဲ့သည့် တမိလ်ကျောက်စာ ယိုးဒယားကျောက်စာ၊ ပျူးတရတ် ကျောက်စာတို့ကိုလည်း ဆက်စပ်လေ့လာရန် လိုသည့်အတွက် အိမ်နီးချင်းနှင့်များ၏ ဖော်ပြပါ ကမ္မည်းစာပေများကို စုစည်းလေ့လာ တင်ပြသွားမည် ဖြစ်ပါသည်။

### နိဒါန်း

ဤစာတမ်းသည် မြန်မာစာပေ ပေါ်ပေါက်လာမှုနှင့်အတူ ပျူး၊ မွန်၊ ရခိုင် စာပေများ၏ အခန်းကဏ္ဍနှင့် ဆက်စပ်မှုကိုပါ ကွင်းဆင်းလေ့လာ သုတေသနပြု တင်ပြထားသော စာတမ်း ဖြစ်ပါသည်။ မြန်မာကျောက်စာများကို ခေတ်ပြုင်ထွန်းကား ခဲ့သည့် ပျူး၊ မွန်၊ ရခိုင် ကျောက်စာများဖြင့်ပါ နှိုင်းယှဉ်လေ့လာ သုတေသနပြုလျက် ရှိသည့် အစောင့်း မြန်မာကျောက်စာများနှင့် ခေတ်ပြုင်ကျောက်စာများ ပါရရ ကျမ်းတွင် တင်ပြမည့် အကြောင်းအရာ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာစာပေ၊ မြန်မာအကွဲရာတို့သည် သီးခြားတိုတွင်ဖန်တီးခြင်း ဖြစ်ကြောင်း၊ မြန်မာစာပေ မြန်မာအကွဲရာ ပေါ်ပေါက်လာပြီးနောက်မှ ပုဂံအပါအဝင်

\* မောင်၊ ပါရရကျောင်းသား၊ မြန်မာစာဉာဏ်၊ ရန်ကုန်တက ပုသိလ

ဒေသအနဲ့အပြားသို့ ရောက်ရှိထွန်းကားကြောင်း၊ သုတေသနပြု လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။

### အီမံနီးချင်းနှင့်များ၏ ကမ္မည်းစာပေများ

မြန်မာနိုင်ငံ၏ အစောပိုင်း ကမ္မည်းစာပေများကို လေ့လာလျင် အိမ်နီးချင်းနှင့်များ၏ ကမ္မည်းစာပေများကို ချိန်ထား၍ မရပါ။ အထူးသဖြင့် အီနှီယနိုင်ငံတွင် ထွန်းကားခဲ့သော အကွာရာများ၊ ဘာသာများဖြစ်သည့် ပါ့ဌီ၊ သက္ကတနှင့် ဂုပ္ပါတ၊ ကဒံဗုံ၊ ဗြာဟိုစသော အီနှီယအကွာရာများမှာ မြန်မာအကွာရာ ပေါ်ပေါက်လာစေရန် သာမက မြန်မာအကွာရာ၏ အိုးအစဟု ဆိုနိုင်သော မွန်အကွာရာ၊ ပျူးအကွာရာ၊ ရက္ခဝဏ္ဏအကွာရာများ ပေါ်ပေါက်လာစေရန်အတွက်လည်း အရေးကြီးသော ကဏ္ဍမှ ပါဝင်ပြီး အီနှီယအကွာရာများသည် ဖော်ပြပါ မွန်၊ ပျူး၊ ရခိုင်အကွာရာများ၏ မိခင် အကွာရာများဟု ဆိုလည်း မမှားပါ။

အီနှီယအကွာရာများသည် မြန်မာအကွာရာ ပေါ်ပေါက်ရေးအတွက် အရေးကြီးသကဲ့သို့ တဖက်ကလည်း မွန်အကွာရာနှင့် မွန်ဘာသာတို့သည် မြန်မာအကွာရာနှင့် မြန်မာစာပေအပေါ် လွမ်းမိုးခြင်းရှိခဲ့မှုသည်လည်း အရေးပါ ပါသည်။ မြန်မာအကွာရာသည် မွန်အကွာရာကို အခြေခံ၍ တိထွေခဲ့သဖြင့် မွန်ကျောက်စာ အပါအဝင် မွန်ကမ္မည်းစာပေများ၊ မွန်နှင့်ဆက်စပ်နေသည့် မွန်ခမာ ကမ္မည်းစာပေများ၊ အလားတူ ပုဂံခေတ်ကာလ ရေးထိုးခဲ့သည့် တမိုလ်ကျောက်စာ၊ ထိုးဒယားကျောက်စာ၊ ပျူးတရုတ်ကျောက်စာတို့ ဆက်စပ်လေ့လာရန် လိုသည့်အတွက် ပုဂံခေတ်ထိုးအောက်ဖော်ပြပါ အိမ်နီးချင်းနှင့်သုံး ကမ္မည်းစာပေများကို တင်ပြအပ်ပါသည်-

- (က) ရခိုင်ပြည်နယ်မှ အီနှီယအကွာရာများဖြင့် ရေးထိုးထားသော ကျောက်စာများ၊
- (ခ) ထိုင်းနှင့်မှ ပရပထုကျောက်စာ၊ လေ့လာရှိကျောက်စာနှင့် ပုဂံမှ တွေ့ရှိသော ထိုင်းနှင့် ခမာအကွာရာဖြင့် ရေးထိုးထားသော ကျောက်စာ
- (ဂ) ကရင်ပြည်နယ်၊ ကော့ဂွန်းရူ နံရုံမှ မွန်ခမာကျောက်စာ၊
- (ဃ) ပုဂံမှ တွေ့ရသော တမိုလ်ကျောက်စာ၊
- (င) ပုဂံမှ တွေ့ရသော ပျူးတရုတ်ကျောက်စာ၊
- (စ) ပုဂံမှ တွေ့ရသော သက္ကတကျောက်စာ။

(က) ရခိုင်ပြည်နယ်မှခေါ်ဆယ်အကွာရာများဖြင့်ရေးထိုးထားသောကျောက်စာများ

ရခိုင်ပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့် နီးကပ်သည်နှင့်အမျှ ရေးယခင်ကာလ များစွာကတည်းက ကူးလူးဆက်ဆံမှုများရှိခဲ့ပြီး ခရစ်တော်မပေါ်မီ ကာလကပင် ရခိုင်ပြည်နယ်သို့ အိန္ဒိယနိုင်ငံမှ အယူဝါဒ၊ ကိုးကွယ်ယုံကြည်မှုတို့နှင့်အတူ အိန္ဒိယ အကွာရာ၊ အရေးအသား၊ စာပေများ ရောက်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် အနှစ်အပြားမှ တွေ့ရှိရသည့် အိန္ဒိယအကွာရာများ (ဗြာဟို၊ ဒေဝနာဂရီ၊ ဂုဏ်တာအကွာရာများဖြင့် ရေးထိုးထားသည့် ကျောက်စာများကို ထောက်ရှုသိရှိနိုင်ပါသည်။

ရခိုင်ပြည်နယ်မှ တွေ့ရှိခဲ့သည့် အိန္ဒိယအကွာရာများဖြင့် ရေးထိုးထားသော ကျောက်စာများအနက် ရေးအကျဆုံးမှာ ခရစ်တော် မပေါ်မီ ဘီစီ(၆)ရာစု အိန္ဒိယ ပြောက်ပိုင်း ဗြာဟိုအကွာရာဖြင့် ရေးထိုးထားသော တောင်ပါက်ကြီး ကျောက်စာကို အစောဆုံးအဖြစ် ရခိုင်ပညာရှင်များ ညွှန်းဆိုကြပါသည်။ ဝေသာလီစေတီပျက်မှ ရရှိသော “သစ္စက ပရိဇ္ဇာကဝီ” ဟု ပါဋ္ဌာသာသာဖြင့် ရေးသားထားသည့် စာပါရှိသော ပိုက်ယူဘုရားကျောက်စာကို ဓညဝတီခေတ် အကွာရာအရေးအသား (ဝေသာလီခေတ် အစောပိုင်းကာလ) ဟုလည်း ဖော်ပြကြသည်။ ရခိုင်ရာဝေင်များအရ စန္ဒသူရှိယမင်း (ဘီစီ ၅၀၀-၅၂၈)လက်ထက် ဘီစီ ၅၅၄ (တတိယ ဓညဝတီခေတ်)တွင် ဂါတမ မြတ်စွာဘုရားရှင်သည် ရဟန္တာငါးရာ ခြံရံလျက် ကောင်းကင်ခရီးဖြင့် ဓညဝတီမြို့ အနောက်ဖက်၊ ကုစွဲပန်ဒီမြစ်အရှေ့ဘက်ကမ်းရှိ သေလာဂါရိတောင်ထိပ်၌ ရပ်တန်း တော်မှုခဲ့သည့်ဟု ဆိုလိုသည့် စာသားရေးထားခဲ့ကြောင်း၊ ၁၉၃၂-၂၃ ခုနှစ်၊ ဧပြီလ ခန့်တွင် ကျောက်တော်တောင်နှင့် ဓညဝတီမြို့ဟောင်း အကြားရှိ တောင်ပါက်ကြီး ကျောက်နံရံပေါ်တွင် ဗြာဟိုအကွာရာ ပါဋ္ဌာသာသာဖြင့် ရေးထိုးခဲ့သည်ကို ရခိုင်ပညာရှိ ဦးစံရွှေဖူးနှင့် တပည့်ဖြစ်သူ ဦးဦးသာထွန်းတို့ တွေ့ရှိကူးယူခဲ့ကြောင်း၊ စာကြောင်း (၂၂)ကြောင်းခန့်၊ ရေးသားထားသော်လည်း (၅)ကြောင်းသာ ဖတ်ရှုနိုင်ကြောင်း သိရှိရပါသည်။<sup>၁</sup>

မဟာမှန်ကုန်းတော်ပေါ် ဒုတိယအဆင့် အရှေ့မြောက်ထောင့် အရပ်ရှိ စမွဲ့စံထက် ဒုးတစ်ဘက်ထောင်ပြီး တစ်ဘက်တင်ပည့်ခွဲထားသည့် ကျောက်ဆစ်နှတ်ရပ် အခြေတွင် ဗြာဟိုသာသာဖြင့် စာကြောင်း (၁၂)ကြောင်း ရေးထိုးထားရာ (၆)ကြောင်းသာ ဖတ်ရှုရပြီး (၁၊ ၂၊ ၃၊ ၁၁) စာလုံး(၃)လုံး၏ အကွာရာပုံများမှာ (အေဒီ

<sup>၁</sup> ဦးသာထွန်း၊ ဦး ၁၉၃၂-၁၉၃၃၊ ၈၉။

၅ ရာစု မှ ၆ ရာစု) အတွင်း အိန္ဒိယမြောက်ပိုင်း၊ ဂူဗ္ဗာခေတ် အကွဲရာ<sup>၁</sup>များ (အချို့က အေဒီ ၄ - ၅) ရာစုဟု ဖော်ပြကြသည်။) ဖြစ်ကြရာ မဟာမုနိကုန်းတော်ပေါ်မှ ကျောက်ရုပ်ကြများသည်လည်း ခေတ်ပြိုင်လက်ရာများပင် ဖြစ်သည်။ ညျေဝတီခေတ် နောက်တွင် ထွန်းကားခဲ့သော ဝေသာလီခေတ် (ပထမဝေသာလီ- ဘီစီ ၅၁၀ မှ အေဒီ ၃၇၀)(၃တိယဝေသာလီ- အေဒီ ၃၇၀ မှ ၆၀၀ အထိ) (တတိယဝေသာလီ- အေဒီ ၆၀၀ မှ ၇၂၀ အထိ)တွင် အိန္ဒိယမှ ဗုဒ္ဓဘာသာနှင့်အတူ ဟိန္ဒာဘာသာ၊ ပြဟ္မာဏ ဝါဒများ ပုံနှံရောက်ရှိခဲ့ကာ အိန္ဒိယအကွဲရာများနှင့် ရေးထိုးထားသော ကျောက်စာ များပါ တွေ့ရှိခဲ့ရပါသည်။

ထိုးနောက်ပိုင်းတွင် သဲကျောက်တုံးများပေါ်ထွင်းထုထားသည့် ကျောက်စာများ သာမက ဝေသာလီခေါင်းလောင်းစာ၊ အာနန္ဒစန္တကျောက်စာများ စသည်ဖြင့် တွေ့ရှိခဲ့ကြောင်း၊ ကိုးကွယ်ယုံကြည်မှုနှင့်အတူ စာပေအကွဲရာ အရေးအသားများလည်း ပူးတွဲရောက်ရှိခဲ့ရာ ထိုကျောက်စာများ ရေးထိုးထားသည့် သက္ကတနှင့် ဗြာဟ္မာအကွဲရာ များမှုတစ်ဆင့် ရက္ခဝဏ္ဏ သို့မဟုတ် ရရှိနိုင်အကွဲရာ ပေါ်ပေါက်ခဲ့ကြောင်း၊ ညျေဝတီခေတ်တွင် မာဂဓစာပေခေါ် ဗြာဟ္မာအကွဲရာမှ ဖြန့်အကွဲရာ၊ ဝေသာလီခေတ်တွင် ဂူဗ္ဗာပေ၊ သက္ကတစာပေ၊ ယင်းမှ ရက္ခဝဏ္ဏအကွဲရာများ ဖြစ်လာပြီး ရရှိနိုင်ပြည်တွင် တွေ့ရှိသောအကွဲရာဖြစ်၍ ရရှိနိုင်စာ သို့မဟုတ် ရက္ခဝဏ္ဏစာဟု ခေါ်ဆိုခဲ့ကြောင်း လေးလာတွေ့ရှိရပါသည်။ သက္ကတမှတစ်ဆင့် ရရှိနိုင်-မြန်မာစာပေသို့ ဆင်းသက်လာပြီး ထိုသို့ အဆင့်ဆင့် စာပေတို့သည် ရောနောယျက်တင်ကာ ထွန်းကားလာသည်။ ဟူသော လေးလာသုံးသပ်ချက်များအရ ရက္ခဝဏ္ဏနှင့်မြန်မာအကွဲရာတို့သည် ဆင်တူပြီး ဆက်စပ်မှုရှိသည်ဟု ဆိုရပါမည်။

ဝေသာလီခေတ် အေဒီ ၃၂၀-၃၃၀ ခန့်က ဒွေးစန္တာမင်းသည် ဝေသာလီကျောက်ဆင်းတုဘုရားကြီးကို တည်ထားခဲ့ပြီး ကျောက်ဆင်းတု ကျောဘက်၌ ပါ၌ ဘာသာဖြင့် ယောဓာဂါယာကို ရေးထိုးခဲ့ပါသည်။ ဝေသာလီဘုရားကြီးကျောက်စာ (၄)ကြောင်း (ယောဓာ-မဟာသမဏ်-) (ဝေသာလီခေတ်တွင် ရေးအကျခုံး အေဒီ ၄ ရာစု၊ မြောက်ပိုင်း ဗြာဟ္မာမှ အသွင်ပြောင်းလာသော အကွဲရာ၊ ပါ၌ဘာသာဖြင့် ရေးထား) ရေးဟောင်းသုတေသန ညွှန်ကြားရေးမှုးဝန်၏ နှစ်ချပ်အစီရင်ခံစာ (၁၉၅၈-၅၉)တွင် ဤဝေသာလီဘုရားကြီးကျောက်စာ ရေးထိုးအကွဲရာမှာ ဂူဗ္ဗာအကွဲရာ၊ အကွဲရာလက်ရေးပိုင်းပြီး ပါ၌ဘာသာဖြင့် ရေးထိုးထားကြောင်း ဖော်ပြထားပါသည်။ ရေးထိုးကာလကိုလည်း အေဒီ ၅ ရာစုမှ ၆ ရာစု အကြားဟု ဖော်ပြထားပါသည်။

<sup>၁</sup> စံသာအောင်၊ ဦး၊ ၁၉၇၇၊ ၆၀။

၂ A.S.B. ၁၉၅၈-၅၉၊ ၂၄-၂၅။

အလားတူ နိုတိစန္ဒာမင်းလက်ထက် အေဒီ ၄၇၀ ခုနှစ်ခန့်က ရေးထိုးခဲ့သော ယေဓမ္မာဂါထာက်စာကိုလည်း ဝေသာလီ ဥက္ကာသုကတောင်ပေါ်ရှိ စေတိတစ်ဆူမှ ရရှိခဲ့ပါသည်။ ဤကျောက်စာ၏ အကွဲရာပုံမှာ ဗြာဟ္မာအကွဲရာမှ ပြောင်းလဲလာသော အကွဲရာပွား သို့မဟုတ် ဂူဗ္ဗအကွဲရာပွား သို့မဟုတ် ဂူဗ္ဗအကွဲရာကို ပြုပြင်တို့ထွင် ပြောင်းလဲထားသော အကွဲရာပုံဖြစ်ကြောင်း လေ့လာတွေ့ရှုရပါသည်။ နိုတိစန္ဒား ကျောက်စာ (နိုတိစန္ဒားမင်း၏ မိဖုရားက အေဒီ ၄၇၈ ထိုးခဲ့) (၉-ဆက်မြောက် နိုတိစန္ဒားမင်း အေဒီ ၄၇၇-၅၃၂) လက်ထက်ထိုး၊ ဝေသာလီ ဥက္ကာသုကတောင်မှ ရရှိ။ မြောက်ပိုင်း ဗြာဟ္မာအကွဲရာမှ အသွင်ပြောင်းလာသော ဂူဗ္ဗအကွဲရာ၊ သက္ကတဘာသာ (ပါဋ္ဌာသာအနည်းငယ်ပါဝင်)ဖြင့် ရေးထား(၄ ကြောင်း)ပါသည်။ ဤကျောက်စာကို အိန္ဒိယကျောက်စာ ပါရရှု မစွဲတာဒီးစီဆာရကားက ဂူဗ္ဗခေတ်အကွဲရာနှင့် သက္ကတဘာသာဖြင့် ရေးထိုးထားပြီး အလူ၍ရှင်မှာ သာဝိစာစန္ဒြော်ယာ အမည်ရှိသော နိုတိစန္ဒာ မင်း၏ မိဖုရားက လူ၍ဒါန်းထားသော ဝတ္ထုတစ်ခုကို အကြောင်းပြု ရေးထိုးထားသည်။ နိုတိစန္ဒာမင်းသည် အေဒီ ၅၂၀ ခုနှစ်လောက်မှ ၅၂၅ ခုနှစ်အထိ ရရှိ၏၊ ဝေသာလီပြည် ထိုးနှစ်းကို စိုးမိုးအုပ်ချုပ်မင်းလုပ်နေသော မင်းတစ်ပါး ဖြစ်သည်ဟု ယူဆသည်။

ဝေသာလီခေတ် အေဒီ ၅၂၅ တွင် စိုးစံသည့် စီရစ္နားမင်း၏ ကျောက်စာ (၄ ကြောင်း) ကိုလည်း ဝေသာလီသင်းကျော်စာတ်တောင်ပေါ်ရှိ စေတိတစ်ဆူမှ ရရှိရာ နိုတိစန္ဒားကျောက်စာ အကွဲရာပုံနှင့် ဆင်တူကြောင်း တွေ့ရှုရပါသည်။

ဝေသာလီ စိုးရစ္နားကျောက်စာ (ဝေသာလီသင်းချုပ်တော်စေတီ မြောက်ဘက်) (အေဒီ ၅၃၂ တွင် ဤစေတီပေါင်း အဆူ(၁၀၀)ကို သင်းကျော်စာတ်တော်တောင်၌ တည်ထားကြောင်း ရေးထိုးခဲ့။ ဗြာဟ္မာအသွင်ပြောင်း ဂူဗ္ဗအကွဲရာ၊ သက္ကတဘာသာဖျက်ပါဋ္ဌာသာဖြင့် ထိုး။ (၄ ကြောင်း) (ယခု မြောက်ဦး ပြတိက်) ဤကျောက်စာကို အိန္ဒိယကျောက်စာ ပါရရှု မစွဲတာဒီးစီဆာရကားက စီရစ္နားမင်း ကျောက်စာ ဖြစ်ကြောင်း၊ ၄င်းမင်းသည် တရားတော်ကို နှစ်သက်မြှတ်နှီးသဖြင့် စေတီပုံတိုးပေါင်း အဆူ (၁၀၀) တည်ဆောက် လူ၍ဒါန်းကြောင်း ရေးထိုးခဲ့သည်ဟု ဖော်ပြထားသည်။ အေဒီ ၆ ရာစု ဖြစ်ပါသည်။

သံတွဲ ငလုံးမော်ကျောက်စာ (G.E Fryer က အေဒီ ၁၈၇၂ မှာတွေ့။ England, Oxford ပြတိက် (The Royal Asiatic Society At the Museum of the India Institute Oxford)၌ ရှိ။ (စာကြောင်း ၇ ကြောင်း) (ကြောင်းရော ၁ မှ ၃ အထိ ယေဓမ္မအစချိ ဂါထာ။ ကြောင်းရော ၄ မှ ၁၁ အဆုံးထိ) အလူ၍ရှင် ဥပသကာများဖြစ်သော မိဂါနှင့် သာကောမဲတို့က မိဘနှစ်ပါးကိုရည်ရွှေး၍ ကုသိလ်ပြုခဲ့ကြောင်း ရေးထိုးထားပါသည်။ ဒေဝန်ဂရီအကွဲရာ၊ (ASB တွင် ဂူဗ္ဗအကွဲရာဟု ဖော်ပြထား) သက္ကတဘာသာ။

ဝေသာလီခေတ် အေဒီ ၈ ရာစု အတွင်းဟု ပါမောက္ဂ ဂျှိုစတန်က ခန့်မှန်းထား ပါသည်။

ဝေသာလီမြို့ဟောင်း တူးဖော်မှု (VSL-4) မှ တူးဖော်တွေ့ရှိသော သဏ္ဌာ ကျောက်စာ (၁၀" x ၄" x ၇") ယောက်စွဲအကြောင်း ၄ ကြောင်း၊ သဏ္ဌာတဘာသာ၊ အေဒီ ၆ ရာစုသုံး ဂုပ္ပတအကွဲရာ)ကိုလည်း တွေ့ရှိထားပါသည်။

ရှင်ငယ်တက်ကျောက်စာ (၀န်းတီးနတ်ကျွန်းကျောက်ရုပ်စာ) (မြောက်ဦးခေတ် နှင့် ဝေသာလီခေတ်) (ယခု မြောက်ဦးရေးဟောင်းသုတေသနပြတိက်) (ရှေ့မျက်နှာ-၁၀ ကြောင်း သဏ္ဌာရာ၏ ၉၀၅ ဟူ၍ ပါရှိ၊ နောက်ကျော ၃၀ ခန့်အား သဏ္ဌာတဘာသာဖြင့် ရေးထားပါသည်။

ဝေသာလီသင်းကျွန်းကျောက်စာ (ဝေသာလီခေတ်) (မြောက်ဦးပြတိက်) (၄ ကြောင်း) ဂုဏ်အကွဲရာ (နိတိစန္တားကျောက်စာများမှ အကွဲရာများနှင့် တူညီ၏။) “ယောက်” ဂါထာကိုလည်းကောင်း၊ အိုးထိန်းကျောက်စာ (ဝေသာလီခေတ် အေဒီ ၆ ရာစု) (၂၂ ကြောင်း) ကိုလည်းကောင်း၊ ဓမ္မဝိယောက်စာ (ဝေသာလီ၊ လင်းဇွဲတောင်) ကိုလည်းကောင်း တွေ့ရှိခဲ့ပြီး များသောအားဖြင့် ကျောက်စာအကြောင်းအရာများ “ယောက်” အစချို့ဂါထာများပင် ဖြစ်ပါသည်။

ဝေသာလီ တူးမြောင်းကျောက်စာ (ဓမ္မစန္တာမင်း ကျောက်စာ၊) (၁၀ ကြောင်း) သဏ္ဌာတဘာသာ (မြောက်ဦးပြတိက်) (သတ္တဝါအပေါင်းတို့သည် အညစ်ကြေး သုံးပါး လောဘ၊ ဒေါသ၊ မောဟကို ဖယ်ရှားအပ်ပါကုန်၍ တက္ကာ တည်းဟူသော လိုင်းတံ့ပိုး ပြင်းထန်သည့် ဘဝသမ္မတရာမှ နိဗ္ဗားနှင့် တည်းဟူသော ကမ်းတစ်ဖက်သို့ ချမ်းသာစွာ ရောက်ရပါစေသတည်း။ ဟု ရေးထိုးထားပါသည်။ “ဤစေတီကို ဖျက်ဆီးသူသည် သေသည်၏ နောက်၌ တပြောင်ပြောင် တောက်လောင်လျက်ရှိသော ကြောက်မက်ဖွယ် ကောင်းသော ရောရှဝင်ရဲသို့ ရောက်ပါစေသတည်း”၊ “ဤစေတီ စောင့်ရောက်သူသည် နတ်ပြည့်၌ ကပ်ကမ္မာသက်တမ်း ထောင်ပေါင်းများစွာ တည်ပါစေသတည်း”-ဟူ၍ ဆုတောင်းနှင့် ကိုန်စာတို့ကို ရေးထိုးထားရာ ရရှိင်အေသာရှိ ကျောက်စာများတွင်ရော၊ ပုဂံခေတ်ကျောက်စာများတွင်ပါ တွေ့ရလေ့ရှိသည့် ဆုတောင်းနှင့် ကိုန်စာမျိုးကို အစောဆုံးတွေ့ရသည့် အထောက်အထားဖြစ်ပြီး ဝေသာလီခေတ် အေဒီ ၇ ရာစု နောင်းပိုင်း ဓမ္မစန္တာမင်းကြီး (အေဒီ ၇၀၄-၇၂၀) ရေးထိုးခဲ့ဟန်ရှိကြောင်း သိရသည်။ ပြိုင်းချွာရှုရားကျောက်စာ (ဝေသာလီခေတ်) (မြောက်ဦးပြတိက်) (၁၉ ကြောင်း)၊ ကျောက်စူးပါ စေတီယ်များပေါ်မှစာများနှင့် ပလ္လာမှစာ (ယောက် အစချို့ ဂါထာများ) (ပြာဟိုအကွဲရာ) (အေဒီ ၄ မှ ၆ ရာစု)၊ ဥက္ကာသာကတောင်စေတီ ကျောက်စာ

(ဝေသာလီခေတ်) (၅ ကြောင်း)၊ မင်းပြားမြို့၊ ကျိန်းတောင်ကျောက်စာ (အေဒီ ၅ ရာစွဲ) (ဝေသာလီခေတ်) (၈ ကြောင်း) စသည့် ခေတ်အဆက်ဆက် ရေးထိုးထားသည့် ကျောက်စာများကိုလည်း မကြာသေးမြိုက ထပ်မံတွေ့ရှိစောင်းခဲ့ပါသည်။

ဝေသာလီခေတ်တွင် အထူးခြားဆုံး၊ အရေးအကြီးဆုံးနှင့် တန်ဖိုးအရှို့ဆုံး ကျောက်စာတိုင်ကို အာနန္ဒစန္တဗြိုဟ်မင်းက အေဒီ ၆၅၀ တစ်စိုက်တွင် (အချို့က အေဒီ ၆၈၀ တွင် ရေးထိုးကြောင်း ဆိုကြ၏) ရေးသားစိုက်ထူ့ခဲ့သည်။ လေးထောင့် ကျောက်စာတိုင် ဖြစ်ပြီး မျက်နှာသုံးဘက်၌ ကျောက်စာများ ရေးထိုးထားပါသည်။

အရှေ့ဘက်မျက်နှာရှိ စာများမှာ ရေးအကျဆုံးဟု ယူဆနိုင်သည့် အကွဲရာပုံ များဖြင့် ရေးထိုးထားပြီး ဝေသာလီဒုတိယခေတ် အေဒီ-၃ ရာစုနှင့် ၆-ရာစွဲအတွင်း၌ ရေးထိုးခဲ့သည်ဟု မှန်းဆရာပါသည်။ စာကြောင်းရေ (၆၉)ကြောင်း ပါရှိသည်။ ဒုတိယ ရှေးကျသော စာတို့ကို အနောက်ဖက်မျက်နှာတွင် တွေ့ရပြီး ရှေ့ပြီး နာဂရီ အကွဲရာဖြင့် အေဒီ- ၇၂၉-လောက်က ရေးထိုးခဲ့သည်<sup>၁</sup> ဟုခန့်မှန်းရပြီး အာနန္ဒစန္တဗြိုဟ်မင်းလက်ထက် ဖြစ်ပါသည်။

ပညာရှင်အချို့ကလည်း အရှေ့ဘက်မျက်နှာ ရေးထိုးထားသော အကွဲရာမှာ ဂုဏ်အကွဲရာဖြစ်၍ သလ္ဗတ္တဘာသာနှင့် ရေးထိုးသဖြင့် အခြားမျက်နှာ (၂)ဘက် ရှိသည့် အနေက် ယင်းစာသည် ရေးအကျဆုံးစာဖြစ်သည်ဟု ခန့်မှန်းရ၏။ အနောက်ဘက် မျက်နှာ၌ နာဂရီအကွဲရာဖြင့် ရေးထိုးထားပြီး အေဒီ ၆ ရာစွဲ ၇ ရာစွဲ လောက်က စာဖြစ်၏<sup>၂</sup> ဟု ခန့်မှန်းထားကြပါသည်။

မြောက်ဖက်မျက်နှာတွင်ကား အေဒီ(၆၀၀)ခန့်က ရေးထိုးခဲ့သော စာကြောင်း (၄)ကြောင်း၊ ယင်း၏အောက်၌ အေဒီ(၁၁)ရာစွဲခန့်က အစောင့်း ဘင်္ဂလိုက်အကွဲရာနှင့် တူသောစာလုံးတို့ဖြင့် စာကြောင်း (၆၉)ကြောင်း ရေးထိုးထားပါသည်။ မြောက်ဖက် မျက်နှာရှိ အကွဲရာစာလုံးများသည် ဖတ်မရလောက်အောင် ပျက်စီးပြုန်းတီးနေသည်။ ဘင်္ဂလိုက် (၆၉)ကြောင်းနှင့်ပတ်သက်၍ ပါမောက္ခ ပျော်စတင်၏ လေ့လာချက်အရ အေဒီ(၁၀)ရာစွဲ နောက်ပိုင်းတွင် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု မှန်းဆရာပါသည်<sup>၃</sup>။

ဒေါက်တာပင်မလာဂတ်မင်းက ကျောက်စာအကွဲရာတို့မှာ ဘင်္ဂလိုးပြည် စန္တဗြိုဟ်မင်းဆက်ဝင် မင်းတစ်ပါးဖြစ်သည့် ဂိုဗိုဇ်ဒါစန္တဗြို (အေဒီ-၁၀၂၀-၁၀၅၅)လက်ထက်သုံး

<sup>၁</sup> ဦးသာထွန်း၊ ဦး၊ ၁၉၃၂-၁၉၃၃၊ ၄၄-၄၅၊ ၁၁၇။

<sup>၂</sup> စောထွန်းအောင်၊ ဒေါက်တာ၊ ၁၉၆၁၊ ၄၈၈။

<sup>၃</sup> A.S.B. ၁၉၅၈-၅၉၅၉-၂၂၂၁။

စာလုံးများနှင့် ဆင်တူကြောင်း<sup>၁</sup> ခြုံင်သုံးသပ်ပါက အစောပိုင်း ဘက်လီစာအများစုမှာ အေဒီ(၁၁)ရာစုသုံး ဖြစ်ပြီး အချို့အကွဲရာတို့မှာ အေဒီ(၉)ရာစုနှင့် (၁၀)ရာစုသုံး များလည်း ပါဝင်ကြောင်း ဆိုထားပါသည်။

အာနှစ်စွှောမင်း နောက်ပိုင်းတွင် သီရိစွှောမင်းနှင့် ရူလစွှောမင်းတို့ ဆက်ခံကြောင်း ရရှိင်ရေစောင်များတွင် ဖော်ပြကြသည်။ အထူးသဖြင့် ရူလစွှောမင်းသည် ဝေသာလီ၏ နောက်ဆုံးမင်းဖြစ်ကြောင်း ရရှိင်သူတေသီပညာရှင်များက သဘောတူလက်ခံကြပြီး ရူလစွှောမင်းလက်ထက်တွင် သွန်းလုပ်သော ဒုက္ခိုးအသေး၊ အလတ်နှင့် အကြီးဟူ၍ သုံးမျိုး တွေ့ရပါသည်။

အဆိုပါ ဒုက္ခိုးများတွင် “ရူလမဟာရာဇာ” ဟူသောစာကို ဂိုင်းစက်သည် အကွဲရာဖြင့် ရေးထားရာ အကွဲရာနှင့် စာပေအရေးအသား ပြောင်းလာကြောင်း ဖော်ပြသော လက္ခဏာတစ်ရပ်<sup>၂</sup> ဖြစ်သည်ဟု သုံးသပ်ကြပါသည်။ အချို့ကလည်း ရူဌ္ဇာနှင့်ဒုက္ခိုးပြားပါစာတမ်းမှာ သက္ကတအကွဲရာဖြင့် မဟုတ်ဘဲ ယနေ့ မြန်မာအကွဲရာ နှင့်နီးစပ်နေသည်မှာ ထူးခြားချက်တစ်ရပ်ဟု သုံးသပ်ကြပါသည်။

အိန္ဒိယနိုင်ငံမှ ဗြာဟိုကာဘာသာသာ၊ ဟိန္ဒိဘာသာသာ၊ ဗုဒ္ဓဘာသာသာစာ ကိုးကွယ် ယုံကြည်မှန်င့်အတူ စာပေအကွဲရာများပါ ရရှိင်အေသာ့ရှိ စည်ဝတီ၊ ဝေသာလီမြို့များသို့ ရောက်ရှိခဲ့ရာ အစောဆုံးတွေ့ရှိသော ကျောက်စာများသည် ဗြာဟိုကာဘာဝါဒဆိုင်ရာ ရပ်ကြများနှင့် ဗုဒ္ဓဘာသာဆိုင်ရာများ အများဆုံး ဖြစ်ပါသည်။ ရရှိင်ပြည်နယ်မှ တွေ့ရသော အေဒီ ၁၁ ရာစု မတိုင်မီ ရေးထိုးသည့် ကျောက်စာအများစုသည် အိန္ဒိယအကွဲရာ (၀၀) ဗြာဟိုအကွဲရာဖြင့် ရေးထားပြီး သက္ကတဘာသာဖြင့် ရေးထိုးထား ကြောင်း၊ အထက်ဖော်ပြပါ ကျောက်စာများအနက် ယောဓားကျောက်ပြားစာနှင့် ဝေသာလီ ကြေးဆီမီးခွက်စာမှ လွှဲ၍ ကျော်ကျောက်စာအများစုသည် ဗြာဟိုမှ အသွင် ပြောင်းလာသော အကွဲရာအများစုဖြစ်ကြောင်း၊ ရရှိင်ပြည်နယ်ရှိ ဖော်ပြပါ ကျောက်စာ များမှ အကွဲရာများသည် အိန္ဒိယမြောက်ပိုင်းသုံး ဗြာဟိုပျေား အကွဲရာများနှင့် ဆင်တူပြီး အေဒီ ၆ ရာစုသုံး ယသောဒါမံ ဗျည်းများနှင့် အနီးစပ်ဆုံးတူကြောင်း၊ ရရှိင်အကွဲရာ များသည် ပူဗြာအကွဲရာများနှင့်လည်း မတူကြောင်း၊ ရရှိင်ပညာရှင်အချို့က ဝေသာလီ ခေတ်နောင်းပိုင်း စွှေားမင်းတို့၏ နောက်ဆုံးမင်းဖြစ်သည့် ရူဌ္ဇာနှင့်မင်းလက်ထက်တွင် သွန်းလုပ် သုံးစွဲသော ငွေဒုက္ခိုးများ၏ “ရူဌ္ဇာမဟာရာဇာ”\*ဟု ဂိုင်းစက်သော ရက္ခိုဝဏ္ဏ ခေါ် ယနေ့ မြန်မာအကွဲရာနှင့် နီးစပ်သည့် ရရှိင်အကွဲရာ ပေါ်ပေါက်နေပြီဟု ဆိုချင်

<sup>၁</sup> စောထွန်းအောင်၊ ဒေါက်တာ၊ ၁၉၆၁၊ ၄၉။

<sup>၂</sup> စောထွန်းအောင်၊ ဒေါက်တာ၊ ၁၉၆၁၊ ၄၉။

ကြကြောင်း၊ ထို့ကြောင့် ဝေသာလီမြို့ဟောင်းမှ ကြေးဆီမီးခွက်စာသည် လက်ရေးပိုင်းနှင့်သော်လည်း အကွဲရာပုံအရ ဝေသာလီ နောင်းခေတ် ခရစ်သက္ကရာဇ် ဆယ်ရာစု ပထမပိုင်း၌ ရေးထိုးသော အကွဲရာပုံမျိုး ဖြစ်သည်ဟု ရရှိပညာရှင်အချို့က ယူဆ ကြကြောင်း<sup>၁</sup> စသည့်အထောက်အထားများကို သုံးသပ်၍ ရက္ခာဝဏ္ဏအကွဲရာ ပေါ်ပေါက် လာမှုကို တွက်ဆနိုင်ပါသည်။

(ခ) ထိုင်းနှင့်ပုံမှု ပရပတ္တကျောက်စာ၊ လေ့လှုရီကျောက်စာနှင့် ပုံငါးမှု တွေ့ရှိသော ထိုင်းနှင့်ခမာအကွဲရာဖြင့် ရေးထိုးထားသော ကျောက်စာ

ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသော အစောဆုံးကမ္မည်းစာပေ အထောက်အထားအဖြစ် ထိုင်းနှင့်၊ ပရပတ္တ၌ တွေ့ရသော ကျောက်စာနှင့် လေ့လှုရီကျောက်စာ (ထိုင်းနှင့်၊ ဘန်ကောက်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိသည်)ကို အေဒီဂါ ရာစုတွင် ရေးထိုးခဲ့ကြောင်း၊ မွန်အကွဲရာသိုင်းနှင့် အကွဲရာပေါ်ပေါက်လာပုံကို လေ့လာသူတေသနပြနိုင်သည့် အရေးပါသော ကျောက်စာများ ဖြစ်ကြောင်း၊ ခရစ်နှစ်ဦးပိုင်းကာလမှစ၍ ရှေးမွန်ဘာသာဖြင့် ရေးထိုးသော မွန်ကျောက်စာများမှာ မွန်ဘာသာနှင့် ပါဌိုတို့ ရောနောရေးသားကြကြောင်း၊ အထူးသဖြင့် ဗုဒ္ဓစာပေဖြစ်သော ပါဌိုစာပေသည်သူဝဏ္ဏဘူမိဒေသတွင် များစွာအသုံးပြုခဲ့ကြကြောင်း ပညာရှင်များက သူတေသနပြုဖော်ထုတ်ထားခဲ့ကြပါသည်။

ပုံငါးဒေသတစ်ဦးတိုက်တွင် ပျော်၊ မြန်မာ၊ မွန်၊ ပါဌို၊ သက္ကတ၊ ထိုင်း(ယိုးဒယား)၊ ထိုင်း-ခမာ၊ တမိလ်၊ တရှတ်ကျောက်စာများ တွေ့ရှိရသည်။ အနော်ရထာမင်းနှင့်ကျိုန်စစ်သားမင်းတို့၏ နှစ်းပြကာလတွင် မွန်ကျောက်စာ အထောက်အထားအများဆုံး ဖြစ်ပါသည်။ မြန်မာ၊ ပျော်၊ မွန်၊ ပါဌို လေးဘာသာ ရေးထိုးထားသော မြစ်စော်ကျောက်စာ မတိုင်မီ ပုံငါးတွင် မွန်ကျောက်စာ တစ်မျိုးတည်းသာ ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

ခရစ်နှစ် ၁၁-ရာစု ကျိုန်စစ်သားမင်း နှစ်းပြကာလတွင် ရေးထိုးသော မွန်ကျောက်စာများအဖြစ် သထုံအနီး ဘီးလင်းမြို့ရီ ညောင်းပိုင်းကျောက်စာ၊ ကျိုက်တကျောက်စာနှင့် ကျိုက်တလန်းကျောက်စာ (ရန်ကုန်တက္ကသိုလ်၊ စာကြည့်တိုက်) ပြည့်စွဲဆံတော် မွန်ကျောက်စာ၊ သထုံကလျာဏီ သိမ်ကျောက်စာတို့ကို တွေ့ရသည်။ ကျိုန်စစ်သားမင်း နှစ်းတက်ချိန်ထက်စောသည်ဟု ယူဆနိုင်သော အကွဲရာပုံသဏ္ဌာန်စောသော မွန်ကျောက်စာတို့မှာ တြပ်ကျောက်စာနှင့် ပဏီတ်ကျောက်စာ ဖြစ်သည်။

<sup>၁</sup> ဦးအောင်သာဦး၊ ရရှိပညားမှု ဝေသာလီခေတ် (၈၁-၄၂)

ယင်းတို့ကို သထုတွင် တွေ့ရှိရသည်။ ပုဂံနှင့် အနီးတစ်ဗိုက်မှလည်း မြကန် ကျောက်စာ၊ အလံ-ပုဂံ ကျောက်စာ၊ ကျွန်စစ်သား၊ အတ္ထဗွါးတွေ့ကျောက်စာ၊ ကျွန်စစ်သား နှင့်တည် ကျောက်စာများ တွေ့ရှိရပါသည်။ တွေ့ရသမျှ ကျောက်စာအားလုံးသည် မွန်ဘာသာဖြင့်ပင် ရေးထိုးထားပြီး ကျွန်စစ်သားမင်းကြီး၏ ဆောင်ရွက်မှုများကို ခမဲးခမဲးနားနား ဖော်ပြုမှတ်တမ်းတင်ထားသည်။

ထိုကာလတွင် အခြားဘာသာစကားဖြင့် ရေးသော ကျောက်စာ အထောက် အထားကို ယနေ့အထိ မတွေ့ရသဖြင့် မွန်ဘာသာကို အခိုကသုံးစွဲခြောင်း ခိုင်ခိုင် မာမာ ပြောနိုင်ပါသည်။ အလားတူ ကျွန်စစ်သားမင်း၏ ကောင်းမှု အာနန္ဒာဘုရားရှိ ငါးရွှေ့ငါးဆယ်တော်နှင့် မာရ်စစ်သည်ဆိုင်ရာ စဉ်ကွင်းစာများ၊ မြင်းကပါ ဂူပြောက်ကြီးဘုရားအတွင်း နံရုံမင်းစာများတွင် မွန်ဘာသာဖြင့် ရေးသားထားပြီး မြန်မာစာ၊ မြန်မာအကွဲရာ အရေးအသား မတွေ့ရသေးသဖြင့် ပုဂံတွင် မွန်ဘာသာနှင့် မွန်အကွဲရာ ဖွံ့ဖြိုးထွန်းကားနေမှုနှင့် လွမ်းမိုးမှုကို သုံးသပ်ကြည့်နိုင်ပါသည်။

အနော်ရထာမင်း ကာလမတိုင်မီ စာပေ၊ အကွဲရာဟု၍ ခိုင်ခိုင်မာမာ မတွေ့ရသေးသော်လည်း အနော်ရထာမင်း လက်ထက်မှ စတင်၍ အုတ်ခွက်စာများတွင် မွန်ဘာသာ၊ သက္ကတဘာသာ၊ ပါဋ္ဌဘာသာ အရေးအသားများအား မွန်အကွဲရာ၊ နာဂရီ အကွဲရာတို့ကို အသုံးပြု၍ ရေးသားထားမှုများ စတင်တွေ့ရှိခဲ့ပါသည်။ အဆိုပါ ကာလက အုတ်ခွက်များတွင် မြန်မာအကွဲရာ၊ မြန်မာစာဖြင့် ရေးထားသည်ကို မတွေ့ရပဲ မွန်ဘာသာ၊ မွန်အကွဲရာဖြင့်သာ အများဆုံး ရေးသားသည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် အနော်ရထာမင်း မတိုင်မီ ကာလအထိ ပုဂံတွင် မည်သည့် စာပေ၊ အကွဲရာမှ ရေးသားသုံးစွဲခြင်းမရှိဟု ယူဆရမည်ဖြစ်ပါသည်။ အနော်ရထာမင်း သထုကို တိုက်ပြီး ပိဋကတ်(၃)ပုံနှင့်အတူ ဗုဒ္ဓစာပေ (၀၁) ပါဋ္ဌ၊ သက္ကတဘာသာ တို့သည် သထုဒေသသုံး မွန်ဘာသာ၊ မွန်အကွဲရာနှင့်အတူ ရောက်ရှိလာပြီး မွန်ဘာသာသည် ပုဂံဒေသ၏ အရပ်သုံး၊ ရုံးသုံးဘာသာ ဖြစ်ခဲ့သည်ဟု ဆိုရမည် ဖြစ်ပါသည်။

၁၉၅၉ ခုနှစ်၊ အောက်တို့ဘာလ (၁၅)ရက်နေ့က ပုဂံဒေသမှ တူးဖော်ရရှိသည့် ကျောက်စာ (၄၅ စင်တီမီတာ × ၇၅ စင်တီမီတာ) တစ်ချပ်သည် ထိုင်း (ယိုးဒယား) အကွဲရာနှင့် ခမာအကွဲရာများဖြင့် ရေးထိုးထားပြီး စာကြောင်းရေ (၂၅)ကြောင်း ပါရှိသည်။ ၁၉၆၀ ခုနှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အမျိုးသားစာကြည့်တိုက်မှ ကျောက်စာပညာရှင် Prof; ChamThongkhamwan က ဖတ်ရှုလေ့လာ၍ ဘာသာ

ပြန်ဆိုခဲ့ရာ အယူဒ္ဓယခေတ်ပုံစံ (၁၆ ရာစွဲ အလယ်) အကွဲရာဖြင့် ထိုင်းဘာသာ ကျောက်စာဖြစ်ကြောင်း၊ ထိုင်းဘုရင့် အမှုထမ်းများဖြစ်သော Muen Rajamontri Ok-khun Kaew Khun Thongraksaa တို့ (၃)ဦးက ပုဂံဒေသရှိ မိုးလေရွာ (Mojla) အနီး ဘုန်းကြီးကျောင်းအတွက် လယ်မြေ လူဗြာဗိုးသည့်အကြောင်း ရေးထိုးထားသည့် ဆုတောင်းစာနှင့် ကျိုန်စာများ ပါရှိသည့် ကျောက်စာဖြစ်ကြောင်း သိရပါသည်။

ပုဂံခေတ်ဦးပိုင်း မဟုတ်သော်လည်း ထိုင်း-ခမာ အကွဲရာသည် ခရစ်နှစ် ၁၆ ရာစွဲလယ်အထိ မွန်အရေးအသား လွမ်းမိုးနေဆဲဖြစ်ကြောင်း၊ ထို့အတူ အလှူဒါန မှတ်တမ်းတင်ရေးထိုးမှုခလေ့ ဆက်လက်တည်ရှိဆဲ အနေအထားနှင့် ထိုင်းအနွယ်များ ပုဂံဒေသအနီး နေထိုင်အခြေချွမ်းနှင့် ကူးလူးဆက်ဆံမှုတို့ရှိကြောင်းကို ဖော်ပြနိုင်သော ကျောက်စာ ဖြစ်ပါသည်။

## (က) ကရင်ပြည်နယ်၊ ကော့ဂွန်းရှုနံရုံ မွန်ခမာကျောက်စာ

ကရင်ပြည်နယ်၊ ဘားအံမြို့အနီး၊ ဘားကပ်ရွာရှိ ကော့ဂွန်းရှုအတွင်း ရပ်တော်မူ ကျောက်ဆင်းတုတော်၏ သက်န်းပေါ်တွင် ရေးထိုးထားသည့် ရေးမွန်ကမ္မည်းစာ (၂၃-ကြောင်း)တွင် သဏ္ဌာရမ် မပါသော်လည်း အကွဲရာပုံနှင့် အရေးအသားကို လေ့လာပါက ကဲိုးတခြားငွေးငင်ဆွဲပုံမှာ အလယ်ဗဟိုမှ ဖြစ်ပြီး သထုံးရွေစာရုံ ဘုရားဝင်းရှိ ကြပ်နှင့် ပဏီတ်ခေါ် မွန်ကျောက်စာတို့၌ ပါရှိသည့် (မကုတ်) ဟူ၍ မနူးဟာမင်း အမည်မှန်ကို ရေးသကဲ့သို့ ဖြစ်သည်။ ----- ဟု ပရပတုနှင့် လေ့လှုံးမွန်ကျောက်စာများ၏ ပါရှိသည့် အကွဲရာတို့နှင့် နီးစပ်လေသည်။ လေ့လှုံးမွန်ကျောက်စာကို (၈)ရာစွဲထိုး ဟူ၍လည်းကောင်း၊ ပရပတု မွန်ကျောက်စာကို (၆) ရာစွဲထိုး ဟူ၍လည်းကောင်း၊ ပြင်သစ်ပါရရှုကြီး ဒေါက်တာကျော်ဇော်းက အကွဲရာ အရေးအသားကို မူတည်၍ တည်းဖြတ်ထားသည်။ ထိုကော့ဂွန်းရှု မွန်ကျောက်စာသည် ထိုကျောက်စာများကဲ့သို့ ရေးမကျလှုသော်လည်း သထုံးပြည်ကို ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက်သည့် အေဒီ (၁၀၅၇) မတိုင်မိက ကမ္မည်းထိုးခဲ့ဟန် တူကြောင်း မှန်းဆရပါသည်။

## (ဃ) ပုဂံမှုဓာတ္ထားရေသာ တမိုလ်ကျောက်စာ

ပုဂံဒေသ မြင်းကပါရာအနီးမှ အိန္ဒိယတောင်ပိုင်း ပြန်အကွဲရာဖြင့် သဏ္ဌာ ဘာသာ၊ တမိုလ်အကွဲရာ တမိုလ်ဘာသာတို့ဖြင့် ရေးထိုးထားသော စာကြောင်း ၉ ကြောင်းပါ ကျောက်စာအကြောင်းကို ၁၉၀၂-၀၃ ရေးဟောင်းသုတေသန ညွှန်ကြား

ရေးဝန်၏ နှစ်ချုပ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။ တမီလ်ကျောက်စာ ဘာသာ ဖတ်ရှုနိုင်သော အိန္ဒိယရေးဟောင်းသုတေသန ကျောက်စာဝန် ဒေါက်တာ အီးဟူလ်၏ ဖတ်ရှု ဘာသာပြန်ဆိုချက်အရ တမီလ်ကျောက်စာကို သိရှိရပါသည်။

တမီလ်ကျောက်စာတွင် ခုနှစ် သဏ္ဌာန် မပါသော်လည်း ရေးထိုးထားသော အကွဲရာပုံကို ထောက်၍ ကျောက်စာရေးထိုးသော ကာလမှာ အေဒီ ၁၂၀၀ မှ ၁၃၀၀ အတွင်း ဖြစ်နိုင်ကြောင်း၊ အိန္ဒိယတောင်ပိုင်း၊ ကေရာလပြည်နယ်မှ လူရာထိရာက် သိရှိယာန်သည် ပုဂံတွင် ရှိသော “နာနာဒေဂါဝါနာ” အမည်တွင်သည့် မိသန္ဒာန်းနတ်ကွန်း၊ အဆောက်အအီတွင် လူဒါန်းခြင်းကိစ္စ မှတ်တမ်းတင်ရေးထားခြင်း ဖြစ်သည်။ သဏ္ဌာတာဘာသာဖြင့် မိသန္ဒာန်းနတ်အား ကြည်ညိုခြင်းဝတ်ချွတ်စဉ်ကျမ်းမှ ဂါထာကို တစ်ပိုင်း ရေးထိုးထားပြီး တမီလ်ဘာသာဖြင့် ဒုတိယအပိုင်းကို ရေးသားထားကြောင်း တွေ့ရှိရပါသည်။

ဤကျောက်စာအရ ပုဂံတွင် မိသန္ဒာန်းနတ်ကွန်း အဆောက်အအုံ တစ်ခု အေဒီ ၁၁ ရာစု လောက်က ဆောက်လုပ်ကြကြောင်း၊ ကျွန်စစ်သားမင်းကြီး ကိုယ်တိုင် မိမိကိုယ်ကို မိသန္ဒာန်းနတ် ဝင်စား၍ ပုဂံတွင် မင်းဖြစ်လာကြောင်း၊ ကျွန်စစ်သား အထွေထွေကြောက်စာ၊ နှစ်းတည်ကျောက်စာ အပါအဝင် ကျောက်စာများတွင် ဖော်ပြထားချက်အရ အေဒီ ၁၁ ရာစု ကာလက ပုဂံတွင် မိသန္ဒာန်းနတ် ကိုးကွယ်သော ပြဟ္မာကာဘာသာဝင်များ အရေးပါ အရာရောက်မှာ၊ ထေရဝါဒနှင့်အပြိုင် ကိုးကွယ် ယုံကြည်မှုများရှိမှုတို့ကို တွေ့ရှိနိုင်ပါသည်။

အလားတူ ကျောက်စာတွင် သုံးထားသည့် ပြန်အကွဲရာနှင့် ပတ်သက်၍လည်း ပြန်အကွဲရာသည် တမီလ်ဒေသတွင် သဏ္ဌာတာဘာသာကို ရေးသားရာတွင် အသုံးပြုသော အကွဲရာဖြစ်ပြီး ရေးကျသော ပြန်အကွဲရာမှာ အေဒီ ၇၀၀ မှတိုင်မိကပင် ရေးသားလေ့ ရှိပြီး ခေတ်ကာလ အသီးသီးတွင် ပြောင်းလဲလာသော်လည်း အေဒီ ၁၂၅၀ လောက် မှစ၍ ယနေ့ ပြန်အကွဲရာနှင့် ကွဲပြားခြင်း မရှိတော့ကြောင်း သိရှိပြီး တမီလ်အကွဲရာ သည်လည်း အေဒီ ၇ ရာစု ဦးပိုင်းကပင် ပေါ်ပေါက်လာပြီး တမီလ်အကွဲရာနှင့် ပြန်အကွဲရာတို့မှာ ကွဲပြားမှ သိပ်မရှိဘဲ ခပ်ဆင်ဆင်တူပြီး လုံးလုံးတူသော အကွဲရာ များပင် ပါဝင်ကြောင်း၊ ပုဂံမှ တမီလ်ကျောက်စာပါ အကွဲရာပုံမှာ အိန္ဒိယနိုင်ငံတွင် ခရစ်နှစ် ၁၀ ရာစု မှ ၁၂၅၀ လောက်ထိ ရေးထိုးသော အလယ်ခေတ် တမီလ် အကွဲရာပုံဖြစ်ပြီး ယခု တမီလ်ကျောက်စာ ရေးထိုးရာတွင်လည်း အိန္ဒိယနိုင်ငံ တမီလ် ဒေသ၌ သဏ္ဌာတကျမ်းကန်စာပေများ ရေးသားရာတွင် ပြန်အကွဲရာကို သုံးသော

<sup>°</sup> ဦးပိုင်းကော် စာပေနှင့် လူမှုရေးသိပ်ဂျာနယ် (၁၉၉၀-၁၉၉၁)

အစဉ်အလာအတိုင်း မူကုန္ဓမာလာမှ သက္ကတဂါထာကို ပြန်အကွဲရာဖြင့်လည်းကောင်း၊ အခြားအကြောင်းအရာစကားပြေကို တမီလ်ဘာသာ၊ တမီလ်အကွဲရာဖြင့်လည်းကောင်း ရေးထိုးထား၍ ပုဂံခေတ်ကာလ၏ ရူထောင့်စုံကို လေ့လာသုံးသပ်နိုင်သည့် တန်ဖိုး ကြိုးမားသော ကျောက်စာတစ်ချုပ် ဖြစ်ပါသည်။

### (c) ပုဂံမှ တွေ့ရသော ပူဗ္ဗာတရာတ်ကျောက်စာ

ပုဂံသရပါတံခါးအနီးမှ တွေ့ရပြီး<sup>°</sup> ပုဂံခေတ်၏ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးအကြောင်း ရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာဖြစ်သည်ဟု ယူဆကြပါသည်။ ပူဗ္ဗာသာမျက်နှာဘက်တွင် စာလုံး(၁၉)လုံးခန့် ဖတ်နိုင်သော်လည်း တရာတ်ဘာသာဘက်တွင် အနည်းငယ် ပိုမိုဖတ်ရှုနိုင်ပါသည်။

ရေးဟောင်း တရှုတ်အကွဲရာဖြင့် ရေးထိုးထားသော ကျောက်စာကို တရာတ် နိုင်ငံ၊ ရေးဟောင်းသုတေသနနှင့်သုတေသနသို့ ပေးပို့ခဲ့သော်လည်း အောက်ပါ အချို့စာလုံးများ အပါအဝင် စာလုံး (၈၀)ခန့်သာ၊ တရှု့အဝက် တစ်လုံးချင်း သိရှိဘာသာပြန်ဆိုရရှိ သော်လည်း စာကြောင်းလိုက်၊ စာပိုဒ်လိုက်၊ အကြောင်းအရာအလိုက် ဘာသာပြန် ဖတ်နိုင်ခြင်း မရှိပါ။

မိယန် Mein (မြန်မာ) ( J - နေရာပါရို)

ဟုန်ဖ Huang Fa (ရာဇာပဒေ) (အကြိမ်များစွာ ရေးသားထား)

ပညာရှင်များ ခန့်မှန်းပြန်ဆိုချက်အရ အချို့စာလုံးများကို ဆက်စပ်၍ ဖော်ထုတ် လေ့လာကြပါသည်။

(o) ယူနန်မှအရာရှိများ အခြားပြည်နယ်သို့ ရောက်သောအခါ (ကရ - ၁၃၊ ၁၄) (J-ကြိမ် ၁-ကြိမ် တွေ့ရသည်။)

(j) “မိယန် (မြန်မာ)နိုင်ငံကို ဖျက်ဆီးရန်မဟုတ်” (ကရ - J၄)

အစိုက အားနည်းချက်မှာ တရာတ်ဘာသာနှင့် မြန်မာဘာသာ ရေးသားနည်း မတူညီမှုကြောင့် ဖြစ်ကြောင်း၊ တရာတ်စာသည် လက်ယာဘက် စတင်၍ အထက်မှ အောက်သို့။ ငှါးစာကြောင်း ဆုံးပါက နောက်တစ်ကြောင်းကိုလည်း အထက်မှ အောက်သို့။ ရေးရပြကြောင်း၊ ယခုကျောက်စာတွင် တရာတ်စာရေးနည်း မဟုတ်ပဲ တရာတ်စာကို မြန်မာစာရေးသကဲ့သို့ လက်ဝဲဘက်မှ လက်ယာဘက်သို့ အလျားလိုက်

<sup>°</sup> ယခု ပုဂံရေးဟောင်းသုတေသနပြဋ္ဌာန်၊ ရေးဟောင်းကမ္မည်းစာပေများ ပြခန်း၌ ပြသထားသည်။

ရေးသားခဲ့ခြင်းကြောင့် မည်သူမျှ မဖတ်နိုင်ခြင်း ဖြစ်ကြောင်း<sup>၁</sup> တရာတ်မှတ်တမ်းတစ်ခု ဖြစ်သော ယုန်ရှိ Yuan Shin သမိုင်းကျမ်းတွင် မှတ်တမ်းတင်မှုများကို လေ့လာ၍ ပုဂံဘုရင် ကျော်စွာမင်းကြီးသည် အေဒီ ၁၂၉၆ ခုနှစ်တွင် သားတော် သဂ္ဗာပတ္တိုးဆောင်သည့် သံအဖွဲ့အား ပီကင်းသို့ စေလွှတ်ခဲ့ကာ အေဒီ ၁၂၉၇ ခုနှစ်တွင် ငှင်းသံအဖွဲ့ ပီကင်းမှ ပြန်လာသောအခါ ဟန်ရှိ ပူးတွဲသံအဖွဲ့ လိုက်ပါလာကြောင်း၊ ငှင်းသံအဖွဲ့တွင် ဖော်ပြပါ တရာတ်-ပျူးကျောက်စာ ရေးထိုးမည့် ချိုလီ Chich Lic ဆိုသူ ပါဝင်ခဲ့ကြောင်း<sup>၂</sup> ထို့ကြောင့် ဤတရာတ်-ပျူးကျောက်စာသည် အေဒီ ၁၃ ရာစု နှောင်းပိုင်းတွင် ရေးထိုးခဲ့ကြောင်း<sup>၃</sup> စသည်ဖြင့် ပညာရှင်များ လေ့လာချက်အရ သိရှိပါသည်။

### (၁) ပုဂံမှတွေရသော သဏ္ဌာန်စာ

ပုဂံဒေသတွင် ပျူးကျောက်စာ၊ မွန်ကျောက်စာ၊ မြန်မာကျောက်စာ၊ ပါဉ်ကျောက်စာများ တွေ့ရှိရပြီး ငှင်းကျောက်စာများတွင် သဏ္ဌာန်စာသာသာ စကားလုံးများ တွေ့ရှိရသော်လည်း သဏ္ဌာန်စာဖြင့် ရေးထိုးထားသော ကျောက်စာ မတွေ့ရသေးဟု ဆိုရပေမည်။

သို့ရာတွင် သရပါတံခါးအနီး ကျူးထဲမှ တူးဖော်တွေ့ရှိသော ကျောက်စာ တစ်ချပ်သည် အလွန်မှုန်ဝါးနေပြီး ရေးထိုးပုံနှင့် အကွဲရာပုံများကို မှန်းဆ၍ သဏ္ဌာန်စာသာဖြင့် ရေးထိုးထားကြောင်း၊ ပညာရှင်များ ယူဆကြသည်။ စာကြောင်း(၈)ကြောင်းခန့်ကို မှုန်မှုန်ဝါးဝါး တွေ့ရှိနိုင်ပါသည်။ (အိန္ဒိယနိုင်ငံ၊ ရွှေးဟောင်းသူတေသနနှင့်ရန်ရှိ ကျောက်စာပညာနှင့်သို့ ပေးပို့စစ်ဆေးခဲ့ရာ သဏ္ဌာန်စာသာဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။)

ရွှေးဟောင်းကျောက်စာ (၈) မျက်နှာ၏ အောက်ဆုံးစာကြောင်း (၃)ကြောင်း (တည်ဆောက်ကာလ (၇)လသာ ကြာကြောင်း) (ကၣ - ၄၃ - ၄၄ - ၄၅) ကိုလည်း မြန်မာအကွဲရာ၊ သဏ္ဌာန်စာဖြင့် ရေးထိုးထားသည်ကို တွေ့ရှိရသည်။ သဏ္ဌာန်စာအကွဲရာပုံ မဟုတ်ဘဲ မြန်မာအကွဲရာဖြင့် သဏ္ဌာန်စာသာကို ရေးထိုးထားခြင်းဖြစ်ပါသည်။ ခေတ်ကာလအားဖြင့် သဏ္ဌာန်စာ ၄၉၂ (အေဒီ- ၁၁၃၀) ဖြစ်ပါသည်။

<sup>၁</sup> Selected Writing of U Yi Sein (P-82)

<sup>၂</sup> တင်သံနီး၊ (ကြိုးပင်ကောက်၊ ပုဂံက တရာတ်ကျောက်စာ (နှယ်နီမဂ္ဂဇင်း၊ အတွဲ-၈၊ အမှတ်-၈)၊ ၁၉၉၈-၂၀၀၈

<sup>၃</sup> ASB – 1916 – 17 (P-24) တွင် အေဒီ-၁၇၈၄တွင် နိုက်ထူကြောင်း ခန့်မှန်းမိပါသည်။

## ခံစွဲသုံးသပ်ချက်

အေဒီ ၉ ရာစုမှ ၁၂ ရာစု ဦးပိုင်းကာလအထိ မြန်မာကျောက်စာများနှင့် ခေတ်ပြုင် မွန်၊ ရရှိင်၊ ပျူး၊ ပါ့မြို့၊ သက္ကတဘာသာ ကျောက်စာများနှင့်ပါ အကွာရာပုံ၊ ရေးသားပုံ၊ ရေးထုံး စသည်ဖြင့် နှိုင်းယူဉ်လေ့လာနိုင်ရန် ခေတ်ပြုင် ဖော်ပြပါ ကျောက်စာများကို စံဆောင်းခြင်း၊ ကူးယူခြင်း၊ မှတ်တမ်းတင်ခြင်း၊ လေ့လာ သုံးသပ်ခြင်းများပါ ဆောင်ရွက်၍ သုတေသနပြုခဲ့ပါသည်။ ထို့ကြောင့် မြန်မာအကွာရာ များ၏ ဘိုးဘွားမိဘဟု ဆိုနိုင်သော အိန္ဒိယနိုင်ငံသုံး ဗြာဟ္မာဗုံးအကွာရာ၊ ငှင့်မှ မွန်အကွာရာများ အဆင့်ဆင့် ပြောင်းလဲလာမှုနှင့် ဆက်စပ်မှုကိုလည်းကောင်း၊ ရရှိင် ကျောက်စာများမှတစ်ဆင့် ဗြာဟ္မာဗုံးအကွာရာ၊ ငှင့်မှ တစ်ဆင့် ရက္ခဝဏ္ဏအကွာရာသုံး ကျောက်စာများအထိ ပြောင်းလဲတိုးတက်လာမှုကိုလည်းကောင်း လေ့လာသူတေသနပြု ထားပါသည်။

အထူးသဖြင့် မြန်မာအကွာရာ၊ မြန်မာစာပေ စတင်ပေါ်ထွန်းလာမှုနှင့် ပတ်သက်၍ ဗြာဟ္မာ့၊ ရရှိင်ကျောက်စာများကို လေ့လာရင်း အစောပိုင်း အကွာရာများ၏ ပုံသဏ္ဌာန်နှင့် အစောပိုင်း မြန်မာကျောက်စာများ၏ အနေအထားကို လေ့လာသူတေ သနပြု တွေ့ရှိရပါသည်။

ပုဂံအေသုံး တွေ့ရှိရသော ပါ့မြို့၊ သက္ကတ၊ ပျူး၊ မွန်ကျောက်စာများ သာမက အေဒီ ၁၃ ရာစု ပတ်ဝန်းကျင်တွင် ရေးထိုးခဲ့သော တမီလ်ကျောက်စာ၊ တရုတ်-ပျူးကျောက်စာ၊ မွန်-ခမာစာများကိုပါ ဆက်စပ်လေ့လာမှုမှတစ်ဆင့် ပုဂံခေတ်ကာလ၏ စာပေ၊ လူမှုဝန်းကျင်ဘဝများ စသည့် ရူထောင့်စုံကိုပါ သိသာစေပါကြောင်း မြိုင် သုံးသပ်ရပါသည်။

## နိုင်း

မြန်မာနှင့်ပျူးတို့သည် ဘာသာစကားနှင့် စာပေသော ဆင်တူသော်လည်း ရေးရခက်ခဲသည့် ပျူးအကွာရာကို မယူပဲ ရေးသားရလွယ်ကူသည့် မွန်အကွာရာနှင့် စာပေ ပေါ်ပေါက်ခဲသည့် လမ်းကြောင်းကို ပညာရှင်များ လေ့လာဖော်ထုတ်ခဲ့ပြီး ဖြစ်သော်လည်း ခေတ်ပြုင်ထွန်းကားခဲ့သည့် မွန်ကမ္မည်းစာ၊ ရရှိင်ကမ္မည်းစာနှင့် မြန်မာကမ္မည်းစာ များကို ဆက်စပ်လေ့လာခြင်း၊ နှိုင်းယူဉ် သုတေသနပြုခြင်းများ ပြုလုပ်ခဲ့ရခြင်း မရှိသေး၍ ရောထွေးနေပါသည်။ ထို့အတူ ပထမမြန်မာနိုင်ငံတော် ဖြစ်ခဲ့သော ပုဂံ တွင်လည်း ထင်ရှားသည့် အနော်ရထာမင်း၊ ကျိုးစစ်သားမင်းတို့ ကာလအထိ မြန်မာ ကျောက်စာတစ်ချပ်မျှ ယနေ့ထိ သက္ကတရာစ် ဖော်ပြရေးထုံးလျှက် မတွေ့ရခြင်းမှာလည်း

အလွန်ထူးခြားပါသည်။ မြန်မာစာပေ၊ မြန်မာအကွဲရာသည် မြတ်တိ(ရာကော်မာရီ) ကျောက်စာ ရေးထိုးသည့် ကာလမတိုင်မီ နှစ်(၅၀)မှ (၁၀၀)အထိ စော၍ ပေါ်ပေါက် နိုင်ကြောင်းနှင့် သဏ္ဌာန်မပါသော်လည်း ခေတ်ပြိုင်ကမွည်းစာပေများ၊ အကွဲရာပုံ အဆင့်ဆင့် ပြောင်းလဲလာပုံများမှတဆင့် လေ့လာသူတေသနပြု တင်ပြထားဖြီး ဆက်လက်၍ နှိုင်းယှဉ်လေ့လာသွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

အာနန္တစိန္ဒကျောက်စာ



ယုံးဒယားကျောက်စာ



မြကန်ကျောက်စာ



အလံ-ပုဂံကျောက်စာ



ကျွန်စစ်သားကျောက်စာ

ဂေါတမဘုရား ဗျာဒီတ်တော်အရ ကျွန်စစ်သားမင်းကြီးလက်ထက် သာသနာရေးနှင့်  
တိုင်းပြည် စည်ပင်ထွန်းကားမှူ အခြေအနေကို ပြဆိုခြင်း



အနော်ရထာသမ္မၢဒ္ဒအုတ်ခွက်ဘုရားကျောက်စာ (၆၉/၀၁)



အနော်ရထာအုတ်ခွက်ဘုရားကျောက်စာ (၉၇၄(ခ)/၈၇)




အနောက်ရထာအုတ်ခွက်ဘုရားကျောက်စာ (၁၉၄/၀၆)



အနောက်ရထာအုတ်ခွက်ဘုရားအပိုင်းအစကျောက်စာ



ကျွန်စစ်သားဘုရားကျောက်စာ (၉၈/၉၇)



စောလူးမင်း ကျောက်စကားဘုရားအုတ်ခွက် (၆၀/၀၇)


စောလူးမင်း ကျောက်စကားဘုရားအုတ်ခွက် (၆၁/၀၇)




စောလူးမင်း ကျောက်စကားဘုရားအုတ်ခွက် (၁၈၇/၀၆)



ကော့ဂုံးရု ကျောက်စာ



တမိလ်ကျောက်စာ



### ပျော်-တရာ်ကျောက်စာ



### သက္ကတကျောက်စာ



### ကျော်-ကျိုးမာရင်း

## မြန်မာဘာသာ

ဦးသာထွန်း၊ ဦး၊ ၁၉၃၂-၁၉၃၃။

စံသာအောင်၊ ဦး၊ ၁၉၇၅။ အာန္တစိန် ရှစ်ရာစွဲ ရနိုင်ဝေသာလီမင်း၊ မြန်မာမှုစာအုပ်  
ပြုစုတ်ဝေရေးကော်မတီ၊ ရန်ကုန်တက္ကသိုလ်ပုန်ပို့ကိုပို့ကို။

ဦးသာထွန်း၊ ဦး၊ ၁၉၃၂-၁၉၃၃။

စောထွန်းအောင်၊ ဒေါက်တာ။ (၁၉၆၁)။ ရှစ်သောင်းကျောက်စာတိုက်၏ မြောက်ဘက် မျက်နှာ  
ရန်ကုန်၊ နှင်းသင်ပုန်ပို့ကို။

ဦးအောင်သာဦး၊ ရနိုင်ယဉ်ကျေးမှု ဝေသာလီခေတ်။

ဗိုကေ၊ ဦး၊ ၁၉၆၆။ ပုဂံမှတမိလ်ကျောက်စာ၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာပေနှင့် လူမှုရေးသိပ္ပါး  
ဂျာနယ်။

ယခု ပုဂံရှေးဟောင်းသုတေသနပြုစုံကို၊ ရှေးဟောင်းကမ္မည်းစာပေများပြုခန်းများ ပြသထားသည်။

တင်သိန်း (ကြို့ပင်ကောက်)၊ ပုဂံ-တရုတ်ကျောက်စာ (နယ်နီမဂ္ဂင်း၊ အထွေ-စ၊ အမှတ်-စ)၊  
၁၉၉၈၊ ထုတ်လ။

## အင်လီပို့ဘာသာ

Archaeological Survey of Burma, Report, (1958-59). Government Printing and Stationery,  
Burma, (1958-59), P 24-25

Selected Writing of U Yi Sein (P-82)

Archaeological Survey of Burma, 1916-17 (P-24) အေဒီ-၁၂၈၄ တွင် ဖိုက်ထူးကြောင်း ခန့်မှန်း  
ထားပါသည်။